



ကြက်ခြေနီသတင်းလွှာ



မြန်မာနိုင်ငံအနှံ့ရှိ ကြက်ခြေနီအသင်းခွဲများနှင့် ရပ်ရွာအခြေပြုကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လှုပ်ရှားဆောင်ရွက်ချက်များ

ဒေသတွင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် ပြင်ဆင်ဆောင်ရွက်ခြင်း



ရှေးဦးပြုစုခြင်းဆိုင်ရာလိုအပ်ချက်များကို တိုးမြှင့်ကူညီခြင်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် Yangon Aerodromes Company Limited တို့အကြား အရေးပေါ်အခြေအနေတွင် အကူအညီပေးရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ဇန်နဝါရီလ(၂၇) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Yangon Aerodromes Company Limited အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် Yangon Aerodromes Company Limitedမှ Chief Operating Officer Mr. Pedro Cavem က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အရေးပေါ်အခြေအနေတွင် အကူအညီပေးရေးဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် လက်မှတ် ရေးထိုးခဲ့ကြပါသည်။

ထို့နောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အလှူခံပုံးများမှ ၂၀၂၂ခုနှစ်အတွင်း အလှူငွေများ ရရှိခဲ့ခြင်း အတွက် ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခဲ့ပါသည်။ ထို့နောက် နှစ်စဉ် အထွေထွေ ရန်ပုံငွေလှူဒါန်းလှိုဏ်းနှင့် ပတ်သက်ပြီး Yangon Aerodromes Company Limitedမှ Operating Director ဦးရဲခိုင် က ဆွေးနွေး ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာ ထင်ဇော်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။



အသင်းဌာနချုပ်

သူများ တက်ရောက်ခဲ့ပါသည်။

ရပ်ရွာလူထုဘေးဒဏ်ကြုံကြုံခံနိုင်စွမ်းကိုမြှင့်တင်ခြင်း



ရန်ကုန်တိုင်းဒေသကြီး

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နှင့်အဖွဲ့သည် ဇန်နဝါရီလ(၂၉)ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီးအင်းစိန်မြို့နယ်ခန်းမတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ၂၀၂၂ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၂ မှ ၂၂/၂၀၂၂) သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် အသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်က အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းများမှ ဆုရသင်တန်းသား/သူ (၆၆)ဦးအား သင်တန်းဆင်းလက်မှတ်နှင့် ဆုများပေးအပ်ခဲ့ပြီး သင်တန်းနည်းပြ (၂၂) ဦးကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အထွေထွေ အတွင်းရေးမှူးပါမောက္ခဒေါက်တာ ထင်ဇော်စိုးနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ကြက်ခြေနီ စေတနာ လုပ်အားရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။



ရှမ်းပြည်နယ် (တောင်ပိုင်း)

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနသည် ရပ်ရွာ လူထု အခြေပြု ကျန်းမာရေးနှင့်ဘေးဒဏ် ကြုံကြုံခံနိုင်စွမ်း ပိုမိုမြင့်မားရေး စီမံကိန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းဝင် လျှပ်လျန်းကျေး ရွာတွင် ဆောက်လုပ်ခဲ့သော ရေသိုလှောင်ကန် (၁) ကန်ကို ကျေးရွာ လူထုသို့ လွှဲပြောင်းပေးအပ်ပွဲကို ဇန်နဝါရီလ (၁၈) ရက်နေ့က အဆိုပါ ကျေးရွာတွင် ပြုလုပ်ခဲ့ပါသည်။

စီမံကိန်းဝင်ကျေးရွာများတွင် ရေအရင်းအမြစ်သန့်ရှင်းစေရန်၊ ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ လျော့ကျလာစေရန်နှင့် လူနေမှုအဆင့်တန်း မြင့်မားလာစေရန် ရည်ရွယ်၍ ရေအရင်းအမြစ် ပြုပြင်ခြင်း လုပ်ငန်းများကို စီမံချက် ဝန်ထမ်းများနှင့် ကျေးရွာလူထု ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ရေသိုလှောင်ကန် ဆောက်လုပ်ပြီးစီးခြင်းအားဖြင့် ဒေသခံ လူဦးရေ (၂၁၂)ဦး အတွက် အကျိုးခံစားခွင့် ရရှိစေမည် ဖြစ်ပါသည်။



ပဲခူးတိုင်းဒေသကြီး

ကျောင်းများတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း များ ဖွင့်လှစ်ခြင်း



ရန်ကုန်တိုင်းဒေသကြီး

ယာဉ်လမ်းအန္တရာယ် အသိပညာပေးပြုလုပ်ခြင်း



ကရင်ပြည်နယ်

ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇော်တိုက်လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ခြင်း



ရန်ကုန်တိုင်းဒေသကြီး

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း



မန္တလေးတိုင်းဒေသကြီး

သွေးလှူဒါန်းခြင်း



ရှမ်းပြည်နယ် (မြောက်ပိုင်း)

တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ပံ့ပိုးပေးခြင်း

ဒါတွေကို သုံးပါ။

- လူနာတင်ယာဉ်
- ဆရာဝန်
- ဆေးဆိုင်
- ဆေးရုံ

ဤအမှတ်အသားကို အခွင့်မရှိသူများ မသုံးရပါ။

ကလေးများအတွက် ရှေးဦးပြုစုခြင်းဆေးအိတ်မှာ ဘာတွေပါသင့်သလဲ။

အနာကပ်ပလာစတာ၊ ဝိတ်ကျွေး၊ နှာခေါင်းစည်း၊ ပတ္တီး၊ ထိပ်တုံးတပ်ကြေး၊ ဂိုးသတ်ထားသောဝတ်စုံ၊ အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်၊ အရေးပေါ်သုံးစောင့် ကိုယ်အပူချိန်တိုင်းတာရိယာ

Credit to : IFRC

ရှေးဦးပြုစုသူရဲကောင်းများ ကျောင်းနှင့် ရပ်ရွာမှာ မွေးထုတ်ထား

၂၀၂၂ ခုနှစ်အတွင်း အသင်း၏ လူမှုကရုဏာလှုပ်ရှားမှု ဓါတ်ပုံဗီဒီယိုအခန်းကဏ္ဍ



The Myanmar Red Cross Society is working to improve the health and well-being of the country's most vulnerable people.

လူသားများစားနေရသော “ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်” မှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ရည်ရွယ်ချက်ဖြစ်ပြီး လိုအပ်တဲ့သူတွေအတွက် အချိန်နေရာ မရွေး အထိရောက်ဆုံးအကူအညီတွေပေးနိုင်ဖို့ မဟာဗျူဟာတွေချမှတ်ရေးဆွဲကာ ကျွန်ုပ်တို့အချိန်တိုင်း ကြိုးစားနေကြပါတယ်။

ကျွန်ုပ်တို့ဟာ မြန်မာနိုင်ငံနေရာအနှံ့အပြားကိုရောက်ရှိခဲ့ကြပြီး အိမ်ထောင်စုပေါင်း များစွာကို ကူညီပေးခဲ့ကြပါတယ်။ နေရပ်စွန့်ခွာသူတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကြောင့် ထိခိုက်ခံစားရသူတွေ၊ လူနာတင်ယာဉ်လိုအပ်နေသူတွေအပြင် မတော်တဆ မှုတွေနဲ့ ထိခိုက်မှုတွေကြောင့် ရှေးဦးပြုစုခြင်းအကူအညီလိုအပ်နေသူတွေအတွက် လည်း ကျွန်ုပ်တို့အသင့်ရှိနေခဲ့ကြပါတယ်။

ကျွန်ုပ်တို့ရဲ့လှုပ်ရှားမှုတွေ ဆောင်ရွက်ချက်တွေကို အသင်းပိုင် Social Media Platforms တွေမှာ အချိန်နဲ့တပြေးညီဖော်ပြလျက်ရှိပြီး ၂၀၂၂ခုနှစ်အတွင်း ဆောင်ရွက်ခဲ့

တဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ယခုVideo မှတစ်ဆင့် အကျဉ်းချုံးဖော်ပြလိုက်ရပါတယ်။

ဗီဒီယိုလင့်ခ် - <https://fb.watch/incJXVq2wM/>

ကျေးဇူးတင်ခြင်း - မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လှုပ်ရှားဆောင် ရွက် မှုများကို မြို့နယ်ကြက်ခြေနီအသင်းခွဲများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒ ရေးရှင်း၊ ကြက်ခြေနီနှင့်လခြမ်းနီလှုပ်ရှားမှုမိတ်ဖက် အသင်းများ၊ ဒေသတွင်း၊ နိုင်ငံအဆင့်နှင့် အပြည်ပြည် ဆိုင်ရာမှ အလှူရှင်များ သာမက၊ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍရှိမိတ်ဖက် များ၊ တစ်သီးပုဂ္ဂလ များစသည်တို့မှ ပံ့ပိုးကူညီပေးခြင်း ဖြစ်သည့် အတွက် အထူးကျေးဇူးတင်ရှိပါသည်။

အသင်းမှ ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများ တွင် ပါဝင်လှူဒါန်းမည်ဆိုပါက - ဒေါ်မေစန္ဒာမျိုး၊ ဌာနမှူး၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန။ ဖုန်း - ၀၉ ၄၂၁ ၁၆၉၅ ၈၉ <https://redcross.2c2p.com>



ဒေါ်ရွှေစင်ကျော်စိုး၊ ညွှန်ကြားရေးမှူး၊ လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန။ (ဖုန်း - ၀၉ ၉၇၇ ၁၁၅၆ ၀၁)

MRCS ၏ လစဉ်သတင်းစာစောင်များကို လေ့လာလိုပါက ယခုလင့်ခ် https://www.redcross.org.mm/my_MM/publications/ ကိုနှိပ်ပါ။

အတွေ့အကြုံများကို သုံးသပ်ပြီး ရှေ့သို့ ဆက်လက်ဆောင်ရွက်ခြင်း -
 နေရာဒေသအသီးသီးက ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များ။



ရှမ်းပြည်နယ် (မြောက်ပိုင်း)

ဇန်နဝါရီလ (၂၇) ရက်နေ့က လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာရှိ စက်မှု၊ လက်မှုသင်တန်းကျောင်းရှိ မြေအောက်ရေကန်ဆင်းဆယ်ရာမှ အသက်ရှူကြပ်လူနာ (၄) ဦးအား ရှေးဦးပြုစုပေးခဲ့ပါသည်။



ရောဝတီတိုင်းဒေသကြီး

ဇန်နဝါရီလ(၂၄)ရက်နေ့က ဟင်္သာတမြို့နယ် အထက(ခွဲ) ကုက္ကိုစု၊ လက်ပံစုနှင့် အထက(ခွဲ) သဲရိုး အခြေခံပညာကျောင်းများတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။



တနင်္သာရီတိုင်းဒေသကြီး

ဇန်နဝါရီလ(၂၄)ရက်နေ့ ညပိုင်းက ထားဝယ်မြို့ဘုဇွန်ရပ်မှ ဆေးရုံတက်ရောက်မည့် လူနာ(၁)ဦးကို ကြက်ခြေနီစေတနာ့လုပ်အားရှင်များက သွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး အသင်းခွဲပိုင်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။



ရခိုင်ပြည်နယ်

ဇန်နဝါရီလ (၃) ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ရွာမရပ်ကွက်မှ ဆေးရုံတက်ရောက်မည့်အမျိုးသားလူနာ(၁)ဦးအား စစ်တွေမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များက ရေချမ်းပြင်ဆိပ်ကမ်းသို့သွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး စစ်တွေမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ အသင်းခွဲပိုင်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ပါသည်။



ကရင်ပြည်နယ်

ဇန်နဝါရီလ (၁၆) ရက်မှ (၂၀) ရက်နေ့အထိ ရှေးဦးပြုစုခြင်း (အခြေခံ) သင်ခန်းစာများကို ဘားအံပြည်သူ့ဆေးရုံတွင် ဖွင့်လှစ်သည့် သူနာပြုအကူသင်တန်းတွင် စာတွေ့လက်တွေ့ သွားရောက်ပို့ချခဲ့ပါသည်။



မကွေးတိုင်းဒေသကြီး

ဇန်နဝါရီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက စလေမြို့၊ မိုလာကားလမ်း၊ မိုင်တိုင်အမှတ်(၂)တွင် ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ စလေကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များက အချိန်မီ သွားရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ(၁)ဦးအား လိုအပ်သောရှေးဦးပြုစုခြင်းများပြုလုပ်၍ စလေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီ ပေးခဲ့ပါသည်။

သိမှတ်ဖွယ်ရာ အသိပညာပေး အခန်းကဏ္ဍ



ကြက်ခြေနီအခြေခံမူ (၇) ချက်အကြောင်းကို သင်သိပါသလား။
 မည်သည့်နိုင်ငံတွင်မဆို ရပ်ရွာလူထု ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် ကြက်ခြေနီလှုပ်ရှားမှုများ လုပ်ဆောင်ရာတွင် အခြေခံမူ (၇)ချက်ကို မူတည်ပြီး လိုက်နာဆောင်ရွက်ရပါမည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းကလည်း အခြားသောကြက်ခြေနီနှင့်လခြမ်းနီအသင်းများနည်းတူ အခြေခံမူ (၇)ချက်ကို လက်ကိုင်ထားပြီး ဆောင်ရွက်လျက်ရှိပါသည်။
 ဗီဒီယိုလင့်ခ် - <https://fb.watch/inc8S8BJ4w/>

သင်သိပါသလား။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၁၉၂၀ ခုနှစ်မှ စတင် ဖွဲ့စည်းထားသော နိုင်ငံအတွင်း သက်တမ်းအရှည်ကြာဆုံးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများတွင် ဦးဆောင်ဦးရွက်ပြုနေသည့် လူမှုကရုဏာအသင်းဖြစ်ပါသည်။ အသင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဘေးအန္တရာယ်ကျရောက်သူများ၏ ကျန်းမာရေးနှင့် ပိုမိုကောင်းမွန်သော ဘဝများအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
 နိုင်ငံတော်မှ ဥပဒေဖြင့် ဖွဲ့စည်းပေးပြီး လူမှုကရုဏာအခန်းကဏ္ဍတွင် အရန်အင်အားအဖြစ်ဆောင်ရွက်နေသော မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အခြားကြက်ခြေနီနှင့် လခြမ်းအသင်းများ နည်းတူ အခြေခံမူ (၇) ချက်ကို လက်ကိုင်ထားကာ ကြက်ခြေနီလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါသည်။

ဗီဒီယိုလင့်ခ် - <https://fb.watch/indwa4anMg/>



လူအားငွေအားဖြင့်ပါဝင် လှူဒါန်းနိုင်ရန် ဖိတ်ကြားခြင်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများတွင် လူအားငွေအားဖြင့် အားဖြည့် ပါဝင်ကူညီဆောင်ရွက်ကြမည့် ပြည်တွင်း ပြည်ပမှ တစ်ဦးချင်းအလှူရှင်များ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

အတွေ့အကြုံများကို သုံးသပ်ပြီး ရှေ့သို့ ဆက်လက်ဆောင်ရွက်ခြင်း -
နေရာဒေသအသီးသီးက ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များ။



ကချင်ပြည်နယ်

ဇန်နဝါရီလ (၁၄) ရက်နေ့က ပူတာအိုမြို့၊ မူလာရှီးဒီရပ်ကွက်မှ မီးဘေးသင့်အိမ်ထောင်စု (၂)စုအား မိသားစုသုံးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၈)စုံနှင့် ရေပုံး (၂)ပုံးတို့ကို သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။



မန္တလေးတိုင်းဒေသကြီး

ဇန်နဝါရီလ (၁၇) ရက်မှ (၂၀) ရက်နေ့အထိ ရတနာပုံတက္ကသိုလ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၂/၂၀၂၃) ကိုဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သူ (၁၂၀)ဦးအား ပို့ချခဲ့ပါသည်။



ရှမ်းပြည်နယ် (အရှေ့ပိုင်း)

ဇန်နဝါရီလ (၃)ရက်နေ့က တာချီလိတ်မြို့နယ်၊ တော့ကောပြင်ရပ်ကွက်တွင် ဆိုင်ကယ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးကို ရှေးဦးပြုစုပေးခဲ့ကြပြီး ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ညွှန်ပို့ကူညီပေးခဲ့ကြပါသည်။



နေပြည်တော်

ဇန်နဝါရီလ (၂၀) ရက်နေ့က အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းတွင် သင်တန်းသား/သူ (၄၅)ဦးအားကြက်ခြေနီအကြောင်းသိကောင်းစရာများနှင့် ရှေးဦးပြုစုခြင်းပညာရပ်များကို ပို့ချခဲ့ပါသည်။



စစ်ကိုင်းတိုင်းဒေသကြီး

ဇန်နဝါရီလ (၃) ရက်နေ့က စစ်ကိုင်းမြို့၊ နန္ဒာဝန် ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စုအား မိသားစုသုံးပစ္စည်း (၁) စုံကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။



မွန်ပြည်နယ်

ဇန်နဝါရီလ (၁၁) ရက်နေ့က မုဒုံမြို့နယ်နှင့် ကျိုက်မရောမြို့နယ်တို့ရှိ အခြေခံပညာ မူလတန်းကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အောက် ကျောင်းသား/သူများအား COVID-19 ကာကွယ်ဆေး တတိယအကြိမ်အဖြစ်ထိုးနှံရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ပါသည်။

ဆောင်းပါးကဏ္ဍ



LUCKY BOY

Two years on, a mother and baby meet the Myanmar Red Cross ambulance crew that saved their lives in the midst of a health crisis and COVID-19 pandemic.

By INTERNATIONAL FEDERATION OF RED CROSS AND RED CRESCENT SOCIETIES

“အားလုံးထက် ထူးထူးခြားခြား လူနာတင်ယာဉ်ပေါ်မှာ ကလေးမွေးခဲ့ရတယ်လေ။ ကြက်ခြေနီစေတနာ့လုပ်အားရှင်များကြောင့်သာ ကျွန်မတို့ သားအမိ အသက်ဆက်ရှင်နေတာပါ။” လို့ မွန်ပြည်နယ်၊ ကျိုက္ခမိမြို့တွင် နေထိုင်သည့် မမိုးသူဇာက ပြောပါတယ်။ ကြက်ခြေနီစေတနာ့လုပ်အားရှင်တွေက သူတို့တွေကို ကိုဗစ်-၁၉ ကာလ အတွင်းမှာ ကူညီခဲ့ကြတာဖြစ်ပါတယ်။

အသေးစိတ်ဖတ်ရှုလိုပါက - <https://ifrc.exposure.co/lucky-boy?fbclid=IwAR1gFskGvE2tU0VYku3LvkKJx5dxRZlg3T-3jLab33l8bsPgQTF7Xj6lrxwo>

ခတ်ပုံဆောင်းပါးကဏ္ဍ



နေဝင်ဘဝမှာ ကျန်းမာရေးကြောင့် ခက်ခဲနေရတဲ့ ဘဝတွေအများကြီးပါ...



ဒီလိုအခက်ခဲတွေကို ရင်ဆင်ကပေတ္တာစိတ်နဲ့အားနဲ့ အကူအညီပေးနေတာ



ကြက်ခြေနီစေတနာ့လုပ်အားရှင်တွေပါ။



ဟုတ်ပါတယ်။ သူတို့တွေဟာ နာမကျန်းသူတွေနဲ့ဆေးရုံတက်ရောက်ဖို့ အကူအညီလိုအပ်တဲ့ သူတွေပါ။